

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်
လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ခြောက်လကာလအတွက်
အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ

ငွေကြေး - မြန်မာကျပ်ငွေ

ကုမ္ပဏီအမည် : မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးကာလ : ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်

အကျဉ်းချုံးကြားဖြတ် ဘဏ္ဍာရေးရှင်းတမ်းများ

မာတိကာ

စာမျက်နှာ

စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

၁

အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ၏ သုံးသပ်ချက်အပေါ်အစီရင်ခံစာ

၂

အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

၃

အကျဉ်းချုံးဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

၄

အကျဉ်းချုံးအစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း

၅

အကျဉ်းချုံးငွေသားစီးဆင်းမှုရှင်းတမ်း

၆

အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများ အပေါ် မှတ်စုများ

၇ မှ ၂၁



မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)
စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

စီမံအုပ်ချုပ်သူများသည် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန် တာဝန်ရှိပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသော ခြောက်လကာလ အတွက် အကျဉ်းချုံးဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အကျဉ်းချုံးကြားဖြတ် ဘဏ္ဍာရေးရှင်းတမ်းများ အပေါ် မှတ်စုများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

ယင်းစီမံအုပ်ချုပ်သူများ၏ တာဝန်များတွင် ဆီလျော်သောစာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တစ်သမတ်တည်း ကျင့်သုံးခြင်းနှင့် အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်း စသည်တို့ ပါဝင်ပါသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအား လွှဲမှားစွာအသုံးပြုမှုမှ ကာကွယ်ရန်၊ လုပ်ငန်းဆောင်ရွက်ချက်များအားလုံးသည် သင့်လျော် မှန်ကန်မှုရှိရန်နှင့် သင့်တင့်လျောက်ပတ်သော ဘဏ္ဍာရေးရှင်းတမ်းများကိုရေးဆွဲရန်လိုအပ်သည့် သက်ဆိုင်ရာစာရင်း မှတ်တမ်းအားလုံးကို ပြည့်စုံမှန်ကန်စွာ ထိန်းသိမ်းထားရှိရန် အတွက် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု စနစ်ကို ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်း တာဝန်မှာ အဖွဲ့အစည်း၏ စီမံခန့်ခွဲသူများ၏ တာဝန်ပင်ဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၆၄ နှင့် ၂၅၇ (က) ပါ လိုအပ်ချက်များနှင့်အညီ ပြင်ဆင်ထားသော အစီရင်ခံစာ၏ အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ထားပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်။

TUN LWIN
CHAIRMAN
Myanmar Agricultural &
General Development Public Ltd.



Thadar Sin Company Limited



အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ၏ သုံးသပ်ချက်အပေါ်အစီရင်ခံစာ

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)၏ အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

နိဒါန်း

ကျွန်မတို့စာရင်းစစ်အဖွဲ့သည် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ရှိ အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသော ခြောက်လကာလအတွက် အကျဉ်းချုံးဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အကျဉ်းချုံးကြားဖြတ် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ (“အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ”) ကို သုံးသပ်ခဲ့ပြီးဖြစ်ပါသည်။

အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာစာရင်းကိုင်စံ ၃၄ ကြားဖြတ်ဘဏ္ဍာရေး အစီရင်ခံခြင်းနှင့် အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏တာဝန် ဖြစ်ပါသည်။ ကျွန်မတို့စာရင်းစစ်အဖွဲ့၏ သုံးသပ်ချက်အပေါ် အခြေခံ၍ အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ကောက်ချက်ချရန် ကျွန်မတို့စာရင်းစစ် အဖွဲ့၏ တာဝန်ဖြစ်ပါသည်။

သုံးသပ်ချက်နယ်ပယ်

ကျွန်မတို့စာရင်းစစ်အဖွဲ့သည် နိုင်ငံတကာသုံးသပ်ချက်စံ ၂၄၁၀ “အဖွဲ့အစည်း၏ ပြင်ပစာရင်းစစ်မှ ဆောင်ရွက်သော ကြားဖြတ်ဘဏ္ဍာရေးအချက်အလက်၏ သုံးသပ်ချက်”နှင့်အညီ ကျွန်မတို့စာရင်းစစ်အဖွဲ့၏ သုံးသပ်ချက်ကို ဆောင်ရွက် ခဲ့ပါသည်။ ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ သုံးသပ်ချက်တွင် ဘဏ္ဍာရေးနှင့်စာရင်းကိစ္စရပ်များအတွက် အဓိက တာဝန်ရှိသော ပုဂ္ဂိုလ်များကို မေးမြန်းခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းနှင့် အခြားသုံးသပ်ခြင်း လုပ်ထုံးလုပ်နည်းများ ပါဝင်ပါသည်။ သုံးသပ်ချက်သည် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ ဆောင်ရွက်သော စာရင်းစစ်ဆေးခြင်းထက် နယ်ပယ် သိသိသာသာ နည်းပါးသောကြောင့် စာရင်းစစ်ဆေးခြင်းတွင် ဖော်ထုတ်နိုင်သည့် အရေးပါသောကိစ္စရပ်များ အားလုံးကို ကျွန်မတို့စာရင်းစစ်အဖွဲ့ သိရှိလာမည်ဟူသော အာမခံချက်ကို ကျွန်မတို့စာရင်းစစ်အဖွဲ့ ရရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မတို့စာရင်းစစ်အဖွဲ့သည် စာရင်းစစ်ထင်မြင်ယူဆချက်ကို ဖော်ပြမည်မဟုတ်ပါ။

နိဂုံး


ကျွန်မတို့စာရင်းစစ်အဖွဲ့၏ သုံးသပ်ချက်ကို အခြေခံ၍ ပူးတွဲပါအကျဉ်းချုံးကြားဖြတ် ဘဏ္ဍာရေးရှင်းတမ်းများသည် ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေ၊ ယင်းနေ့ကုန်ဆုံးသော ခြောက်လ ကာလအတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုများကို နိုင်ငံတကာစာရင်းကိုင်စံ ၃၄ ကြားဖြတ်ဘဏ္ဍာရေး အစီရင်ခံခြင်းများနှင့်အညီ အခြေအနေမှန်ကို မပေးနိုင်ကြောင်း ယုံကြည်နိုင်လောက်သည့် အကြောင်းအချက်ကို သတိပြုမိခြင်း မရှိပါ။

Khin Thin Pyei
B.Com (Q), C.P.A
D.A (UK), ACCA (Part.2)
Certified Public Accountant

သဒ္ဓါစင်ကုမ္ပဏီလီမိတက်

ရန်ကုန်မြို့

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်။



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်)
 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ရှိ အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

အကြောင်းအရာ အညွှန်း ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်
 သင့်ငွေ (ကျပ်)

ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ပုံသေပိုင်ပစ္စည်းများ	မှတ်စု - ၈	၇,၂၉၄,၈၁၇,၉၂၃	၂,၃၈၆,၀၀၉,၇၀၈
ရင်းနှီးမြှုပ်နှံမှု	မှတ်စု - ၉ မှ ၁၂	၉,၅၉၄,၅၈၃,၅၆၂	၈,၉၂၉,၅၈၃,၅၆၂
		၁၆,၈၈၉,၄၀၁,၄၈၅	၁၁,၃၁၅,၅၉၃,၂၇၀
လက်ငင်း ရပိုင်ခွင့်များ			
ကုန်လက်ကျန်များ	မှတ်စု - ၁၃	-	၇,၈၅၃,၉၈၂,၆၅၃
ရရန်ရှိစာရင်း		-	၁,၀၀၄,၃၃၆,၀၀၀
ဘဏ်အာမခံငွေ	မှတ်စု - ၁၄	၆၅၈,၂၆၃,၈၀၈	၆၅၈,၂၆၃,၈၀၈
ငွေနှင့် ငွေသားညီမျှခြင်းများ	မှတ်စု - ၁၅	၉,၈၂၅,၃၄၉,၇၁၂	၁,၀၅၃,၉၅၂,၃၁၆
ကုမ္ပဏီ (MNTH) တွင် ရရန်ရှိ (ချေးငွေ)		၃၄,၉၄၅,၄၉၈	၃၄,၉၄၅,၄၉၈
ရရန်ရှိ အတိုး (MNTH)		၁၂,၂၇၇,၉၃၂	၅,၅၆၉,၇၅၀
ရရန်ရှိ အတိုး (ဘဏ်အတိုး)		၄၅,၆၅၈,၆၇၀	၂၆,၃၉၅,၃၁၀
		၁၀,၅၇၆,၄၉၅,၆၂၀	၁၀,၆၃၇,၄၄၅,၃၃၅
		၂၇,၄၆၅,၈၉၇,၁၀၆	၂၁,၉၅၃,၀၃၈,၆၀၅
ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ			
ရင်းနှီးငွေ			
ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ		၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၀၆၀,၃၅၀,၀၀၀
အမြတ်လက်ကျန်များ		၁၄,၀၄၁,၀၁၈,၉၀၆	၁၀,၄၀၇,၃၉၅,၇၀၁
		၂၄,၁၀၁,၃၆၈,၉၀၆	၂၀,၄၆၇,၇၄၅,၇၀၁
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ			
ပေးရန်ရှိ ငှားရမ်းခ		၁,၀၀၂,၇၉၀,၀၁၄	၉၅၈,၀၃၉,၂၇၉
လက်ငင်း ပေးရန်တာဝန်များ			
အခြား ပေးရန်ရှိ (MNTH ရင်းနှီးမြှုပ်နှံငွေ)		၁၂၈,၅၀၀,၀၀၀	၁၂၈,၅၀၀,၀၀၀
ပေးရန်ရှိ အမြတ်ဝေစု	မှတ်စု - ၁၆	၆၀,၂၀၆,၅၀၀	၆၁,၆၅၆,၅၀၀
ဝင်ငွေခွန်လျာထားချက်	မှတ်စု - ၁၇	၈၃၆,၉၉၉,၅၂၆	၁၀၁,၅၁၆,၅၈၆
ပေးရန်ရှိ - Warehouse Construction	မှတ်စု - ၁၈	၁,၃၃၆,၀၂၂,၁၆၀	-
ပေးရန်ရှိ အသုံးစရိတ်များ	မှတ်စု - ၁၉	၁၀,၀၀၀	၂၃၅,၅၈၀,၅၃၉
		၃,၃၆၄,၅၂၈,၂၀၀	၁,၄၄၅,၂၉၂,၉၀၄
		၂၇,၄၆၅,၈၉၇,၁၀၆	၂၁,၉၅၃,၀၃၈,၆၀၅

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

DR. MAUNG MAUNG AYE
 MANAGING DIRECTOR
 Myanmar Agricultural &
 General Development Public Ltd.

TUN LWIN
 CHAIRMAN
 Myanmar Agricultural &
 General Development Public Ltd.



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီပီအယ်လ်)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက် အကျဉ်းချုပ်

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

အကြောင်းအရာ	အညွှန်း	၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက် မှ	၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက် မှ
		၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်	၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်
		မြန်မာကျပ်	မြန်မာကျပ်
ဝင်ငွေ	မှတ်စု - ၂၀	၁၁,၇၃၇,၆၁၀,၇၂၀	၄၇၉,၃၄၈,၆၉၂
ကုန်ရောင်းတန်ဖိုး	မှတ်စု - ၂၁		
စာရင်းဖွင့်ကုန်လက်ကျန်		၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇
ကုန်ဝယ်ကုန်ကျစရိတ်		-	-
ပဲကုန်ကျစရိတ်		-	-
ပြောင်းစေ့ ကုန်ကျစရိတ်		၁၉,၅၅၈,၇၄၀	၅၃,၄၈၁,၇၀၄
ပိုဒေါင်စရိတ်		၅၃၄,၄၃၆,၃၀၇	-
စာရင်းပိတ်ကုန်လက်ကျန်		-	(၉,၃၉၂,၃၇၅,၂၉၁)
ကုန်ရောင်းတန်ဖိုး		၈,၄၀၇,၉၇၇,၇၀၀	၄၅၃,၄၈၃,၇၄၀
အသားတင်အမြတ်		၃,၃၂၉,၆၃၃,၀၂၀	၂၅,၈၆၄,၉၅၂
အခြားဝင်ငွေ			
ဘဏ်အတိုးရငွေနှင့် အခြားဝင်ငွေ	မှတ်စု - ၂၂	၉၄,၈၁၇,၃၇၁	၄၉,၆၄၄,၈၂၅
အသုံးစရိတ်များ			
စီမံခန့်ခွဲမှုနှင့် အခြား အသုံးစရိတ်များ	မှတ်စု - ၂၃	(၃၆,၅၉၅,၃၈၅)	(၁၀၃,၇၆၅,၇၀၅)
ငွေရေးကြေးရေးကုန်ကျစရိတ် (IFRS - 16)		(၄၄,၇၅၀,၇၃၅)	(၄၄,၇၅၀,၇၃၅)
အခွန်မလျာထားမီ အသားတင်အမြတ်		၃,၃၄၃,၁၀၄,၂၇၁	(၇၃,၀၀၆,၆၆၄)
ဝင်ငွေခွန်		(၇၃၅,၄၈၂,၉၄၀)	-
ဘဏ္ဍာနှစ်/ကာလအတွင်း အသားတင်အမြတ်		၂,၆၀၇,၆၂၁,၃၃၁	(၇၃,၀၀၆,၆၆၄)
ဘဏ္ဍာနှစ်/ကာလအတွင်း အခြားဝင်ငွေအလုံးစုံ			
အမြတ်ဝေစုရငွေ (MTSH)		၃၆၁,၀၀၀,၀၀၀	-
ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (အတိုး/(အလျော့))		၆၆၅,၀၀၀,၀၀၀	၁,၀၄၅,၀၀၀,၀၀၀
ငွေကြေးလဲလှယ်မှုမှ ဖြစ်ပေါ်လာသော (အရှုံး)/အမြတ်များ		-	-
ဘဏ္ဍာနှစ်/ကာလအတွင်း စုစုပေါင်းဝင်ငွေအလုံးစုံ		၃,၆၃၃,၆၂၁,၃၃၁	၉၇၁,၉၉၃,၃၃၆

ရှယ်ယာတစ်စု၏ဝင်ငွေ (တစ်စောင်လျှင် တန်ဖိုးကျပ်)

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေ

၂၅၉.၂၀

(၇.၂၆)

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.

TUN LWIN
CHAIRMAN
Myanmar Agricultural &
General Development Public Ltd.



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)
 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက် အကျဉ်းချုံးအစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း

	ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ	အမြတ်လက်ကျန်များ	စုစုပေါင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန် ယခင်နှစ် စာရင်းညှိနှိုင်းချက်များ	၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၄၀၇,၃၉၅,၇၀၁ ၁,၈၇၅	၂၀,၄၆၇,၇၄၅,၇၀၁ ၁,၈၇၅
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်ကာလအတွက် အမြတ်/(အရှုံး) စာရင်းညှိနှိုင်းချက်များ	-	၂,၆၀၇,၆၂၁,၃၃၁ (၁)	၂,၆၀၇,၆၂၁,၃၃၁ (၁)
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်ကာလအတွက် အခြားဝင်ငွေအလုံးစုံ	-	၁,၀၂၆,၀၀၀,၀၀၀	၁,၀၂၆,၀၀၀,၀၀၀
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်ကာလအတွက်အတွက် စုစုပေါင်းဝင်ငွေအလုံးစုံ	၁၀,၀၆၀,၃၅၀,၀၀၀	၁၄,၀၄၁,၀၁၈,၉၀၆	၂၄,၁၀၁,၃၆၈,၉၀၆
ပိုင်ရှင်များသို့/ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ	-	-	-
အစုရှယ်ယာ ထုတ်ဝေခြင်း	-	-	-
အမြတ်ဝေစု	-	-	-
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၁၀,၀၆၀,၃၅၀,၀၀၀	၁၄,၀၄၁,၀၁၈,၉၀၆	၂၄,၁၀၁,၃၆၈,၉၀၆



	ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ	အမြတ်လက်ကျန်များ	စုစုပေါင်း
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန် ယခင်နှစ် စာရင်းညှိနှိုင်းချက်များ	၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၁၇၄,၀၁၂,၃၄၅ (၃,၅၂၀,၅၉၄)	၂၀,၂၃၄,၃၆၂,၃၄၅ (၃,၅၂၀,၅၉၄)
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်ကာလအတွက် အမြတ်	-	၁၀,၁၇၀,၄၉၁,၇၅၁ (၇၃,၀၀၆,၆၆၄)	၂၀,၂၃၁,၈၈၃,၇၅၁ (၇၃,၀၀၆,၆၆၄)
စာရင်းညှိနှိုင်းချက်များ	-	-	-
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်ကာလအတွက် အခြားဝင်ငွေအလုံးစုံ	-	၁,၀၄၅,၀၀၀,၀၀၀	၁,၀၄၅,၀၀၀,၀၀၀
ဘဏ္ဍာရေးနှစ်ကာလအတွက် စုစုပေါင်းဝင်ငွေအလုံးစုံ	၁၀,၀၆၀,၃၅၀,၀၀၀	၁၁,၁၄၂,၄၈၅,၀၈၇	၂၁,၂၀၂,၈၃၅,၀၈၇
ပိုင်ရှင်များသို့/ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ	-	-	-
အစုရှယ်ယာ ထုတ်ဝေခြင်း	-	-	-
အမြတ်ဝေစု	-	-	-
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၁၀,၀၆၀,၃၅၀,၀၀၀	၁၁,၁၄၂,၄၈၅,၀၈၇	၂၁,၂၀၂,၈၃၅,၀၈၇

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

DR. MAUNG MAUNG AYE
 MANAGING DIRECTOR
 Myanmar Agricultural &
 General Development Public Ltd.

TUN LWIN
 CHAIRMAN
 Myanmar Agricultural &
 General Development Public Ltd.



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီပီပလီလီ)
 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက် အကျဉ်းချုံးငွေသားစီးဆင်းမှုရှင်းတမ်း

အကြောင်းအရာ	မြန်မာကျပ်	မြန်မာကျပ်
	၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက် မှ	၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက် မှ
	၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်	၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်
	၂,၆၀၇,၆၂၁,၃၃၁	(၇၃,၀၀၆,၆၆၄)
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
၁.၁ အခွန်မနှုတ်မီ အသားတင်အမြတ်		
၁.၂ ငွေသားမဟုတ်သော ကိုက်ညီရေးဆွဲချက်များ		
၁.၂.၁ ပုံသေပိုင်ပစ္စည်း တန်ဖိုးလျော့စရိတ်	၁၄,၂၆၇,၆၈၅	၁၄,၂၆၇,၆၈၅
၁.၂.၂ ငွေရေးကြေးရေးကုန်ကျစရိတ် (IFRS -16)	၄၄,၇၅၀,၇၃၅	၄၄,၇၅၀,၇၃၅
၁.၂.၃ ယခင်နှစ် စာရင်းညှိနှိုင်းချက်များ	၁,၈၇၃	(၃,၅၂၀,၅၉၃)
၁.၂.၄ ဒသမကိန်းညှိနှိုင်းချက်များ	-	-
၁.၂.၅ အခွန်အတွက် စာရင်းညှိနှိုင်းချက်များ	-	-
၁.၂.၆ ငွေကြေးလဲလှယ်မှု ခြားနားချက်များ	-	-
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းဆောင်ရွက်ချက် အမြတ်/(အရှုံး)	၂,၆၆၆,၆၄၁,၆၂၅	(၁၇,၅၀၈,၈၃၆)
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုများ		
၁.၃.၁ ကုန်သွယ်မှုနှင့် အခြားရရန်ရှိမှုများ	၉၇၈,၃၆၄,၄၅၉	(၃,၄၀၉,၀၅၇)
၁.၃.၂ ကုန်လက်ကျန်များ	၇,၈၅၃,၉၈၂,၆၅၃	၄၀၀,၀၀၂,၀၃၆
၁.၃.၃ ကုန်သွယ်မှုနှင့် အခြားပေးရန်များ	၁,၈၃၄,၄၈၄,၅၆၁	(၄၄,၃၈၇,၅၀၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဝင်မှု	၁၃,၃၃၃,၄၇၃,၂၉၇	၃၃၄,၆၉၆,၆၄၃
ဝင်ငွေခွန်ပေးသွင်းမှု	-	-
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)	၁၃,၃၃၃,၄၇၃,၂၉၇	၃၃၄,၆၉၆,၆၄၃
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ		
၂.၁ ပုံသေပိုင်ပစ္စည်း ဝယ်ယူမှု	(၄,၉၂၃,၀၇၅,၉၀၁)	(၂၅၂,၀၀၀,၀၀၀)
၂.၂ အစုရှင်များသို့အမြတ်ဝေစုရငွေ	၃၆၁,၀၀၀,၀၀၀	-
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားအသုံးပြုမှု	(၄,၅၆၂,၀၇၅,၉၀၁)	(၂၅၂,၀၀၀,၀၀၀)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
၃.၁ ရင်းနှီးမြှုပ်နှံသော အစုရှယ်ယာများ	-	-
၃.၂ အစုရှင်များသို့အမြတ်ဝေစုပေးငွေ	-	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဆင်းမှုများ	-	-
ငွေနှင့်ငွေသားညီမျှခြင်းလက်ကျန်များအရ အသားတင်အတိုး/(အလျော့)	၈,၇၇၁,၃၉၇,၃၉၆	၈၂,၆၉၆,၆၄၃
နှစ်/ ကာလအစရှိ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	၁,၀၅၃,၉၅၂,၃၁၆	၁၇၈,၁၅၂,၀၂၂
နှစ်/ ကာလအဆုံးရှိ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	၉,၈၂၅,၃၄၉,၇၁၂	၂၆၀,၈၄၈,၆၆၅
ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	၉,၈၂၅,၃၄၉,၇၁၂	၂၆၀,၈၄၈,၆၆၅

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။


DR. MAUNG MAUNG AYE
 MANAGING DIRECTOR
 Myanmar Agricultural &
 General Development Public Ltd.


TUN LWIN
 CHAIRMAN
 Myanmar Agricultural &
 General Development Public Ltd.

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

ဤမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများနှင့် အတူတကွ ဖတ်ရှုရမည်ဖြစ်ပါသည်။

၁။ အထွေထွေ

ပေးရန်တာဝန်ကန့်သတ်ထားသော မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၂၃၄၆/ ၂၀၁၂-၂၀၁၃ (ရန်ကုန်)ဖြင့် (၁၁.၉.၂၀၁၂) နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပေးခဲ့ပါသည်။ ထိုအက်ဥပဒေကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။ အဆိုပါဥပဒေအသစ်အရ ကုမ္ပဏီကို ကုမ္ပဏီမှတ်ပုံတင်အမှတ်မှာ ၁၆၈၉၈၂၄၀ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။

MAGDPL ၏ လက်ရှိနှင့် အနာဂတ် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ကောက်ပဲ သီးနှံများအား ပြည်တွင်း၌ဝယ်ယူ၍ ပြည်ပသို့ တင်ပို့သည့်လုပ်ငန်းများ၊
- Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) နှင့် Myanmar National Telecom Holdings Public Co., Ltd. (MNTH) တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ထားခြင်း၊
- သီလဝါဆိပ်ကမ်းနယ်မြေ အကွက်အမှတ် (၂၉) တွင် လယ်ယာထွက်ကုန်နှင့် ဆီထွက်သီးနှံကုန်ပစ္စည်းများ တင်/ချ ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောင်ရန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံနှင့် လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မှုကုန်ကြမ်းသုံး ပစ္စည်းများနှင့် ဆက်စပ်သောလုပ်ငန်းသုံးပစ္စည်းများ အစရှိသည့် သွင်းကုန်ပစ္စည်း တို့အား သိုလှောင်မည့် Warehouse နှင့် Silo များ တည်ဆောက်ရန်နှင့် ဆက်စပ် နေသော စီးပွားရေးဆိုင်ရာ အဆောက်အဦများ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်။
- အထက်ဖော်ပြပါ လယ်ယာထွက်ကုန်များ သိုလှောင်မည့် ဂိုထောင်များ တည်ဆောက် ငှားရမ်းခြင်းအပြင် အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) အနေဖြင့် ၎င်းပစ္စည်းများကို ကိုယ်တိုင် တင်သွင်း၊ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

- ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း တို့အား စိုက်ပျိုးထွက်ရှိရာဒေသမှသည် ပြည်ပတင်ပို့သည်အထိ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြည်ပတင်ပို့ခြင်း လုပ်ငန်း များအား ဆောင်ရွက်ရန်၊
- လက်ငင်းနှင့် အနာဂတ် ရောင်းဝယ်မှုတိုင်းတွင် ယုံကြည်မှုကို အခြေမခံဘဲ ငွေကြေး အာမခံမှုနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ Myanmar Commodity Exchange Center အား အကောင်အထည်ဖော် ဆောင်ရွက်ရန်။

မှတ်ပုံတင်ထားသောကုမ္ပဏီ၏ လိပ်စာသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေဇေယျာရေးဗားဗျူးကွန်းပလပ်၊ ၂၃ ဂျီ-၁၊ အမှတ် - ၃ (ဘီ) တာဝါ - အေ နှင့် စီ တွင် တည်ရှိပါသည်။

ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board (PLB) အနေဖြင့် မှတ်ပုံတင်ခဲ့ပါသည်။

MAGDPL အနေဖြင့် ကောက်ပဲသီးနှံအခြေပြု ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အပြင် ပြည်ပပို့ကုန်လုပ်ငန်းအတွက် အထောက်အပံ့ ဖြစ်စေမည့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဆိပ်ကမ်း တည်ဆောက်လည်ပတ်နိုင်ရေး လုပ်ငန်းများသာမက တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသော Myanmar Thilawa SEZ Holdings Public Co., Ltd. တွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ ဆက်သွယ်ရေးကဏ္ဍအပိုင်းတွင်လည်း Myanmar National Telecom Holdings Public Co., Ltd. တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး မကြာမီကာလတွင် Commodity Exchange Center ဖွံ့ဖြိုး တည်ဆောက် လည်ပတ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက် ရှိနေပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သီလဝါ အကွက် အမှတ် (၂၉)မြေကွက်အား MAGDPL အနေဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကောက်ပဲသီးနှံနှင့် အထွေထွေကုန်စည်များ ကိုင်တွယ်နိုင်သည့် ခေတ်မီဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန်အတွက် နှစ်ရှည်ငှားရမ်း ထားပြီး ၎င်းမြေကွက်ပေါ်တွင် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံကြီး တစ်ခုအား စတင်တည်ဆောက်လျက်ရှိပြီး ၄-၄-၂၀၂၅ ရက်နေ့တွင် ပန္နက်တင်အခမ်းအနား ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါသိုလှောင်ရုံအား ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

သိုလှောင်ရုံ၏ အဓိက အကျိုးကျေးဇူးများ

၁။ အရည်အသွေးမပျက် သိုလှောင်နိုင်မှု - ပြည်ပသို့ တင်ပို့ရန် အဆင်သင့်ဖြစ်သော ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများကို တန် ၂၅,၀၀၀ အထိ သိုလှောင်နိုင်ခြင်း။

၂။ အများပိုင်အသုံးပြုနိုင်မှု - MAGDPL ၏ ကောက်ပဲသီးနှံများသာမက အခြားပို့ကုန်ကုမ္ပဏီများ၏ ကုန်စည်များကိုပါ သိုလှောင်ထားနိုင်ခြင်း။

၃။ ကုန်ကျစရိတ်သက်သာမှု - အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် နီးကပ်စွာတည်ရှိသောကြောင့် ပြည်ပသို့ ကုန်စည်တင်ပို့ရာတွင် စရိတ်သက်သာစေခြင်း။

မြန်မာနိုင်ငံသည် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများကို နှစ်စဉ် တန်ချိန် ၃ သန်းခန့် ကို နိုင်ငံပေါင်း ၅၀ ဝန်းကျင်သို့ တင်ပို့လျက်ရှိပါသည်။ MAGDPL ၏ သိုလှောင်ရုံ ပြီးစီးပါက ပြည်ပပို့ကုန်လုပ်ငန်းများ အတွက် မဟာဗျူဟာကျသော အထောက်အကူတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။



၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်

၂.၁ စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် အညီ ဖော်ပြထားပါသည်။

ဘဏ္ဍာရေးရှင်းတမ်းကို အောက်ဖော်ပြပါစာရင်းကိုင်မူဝါဒတွင် ဖော်ပြထားသည်များမှ လွဲ၍ ပြီးခဲ့သည့် ဖြစ်ရပ်များအပေါ် အခြေခံသည့် လုပ်ရိုးလုပ်စဉ်အရ မူရင်းတန်ဖိုးရေးဆွဲဖော်ပြထားပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြည်တွင်းသုံးငွေ ("ကျပ်") ဖြင့် ဖော်ပြပါသည်။

၂.၂ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို ဦးစွာ မူရင်းတန်ဖိုးဖြင့် စာရင်းဖော်ပြသည်။ ယင်းသို့ ဖော်ပြပြီးနောက် မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် တန်ဖိုးကျ၍ ဆုံးရှုံးမှုငွေပမာဏတို့ကို နှုတ်၍ ဖော်ပြထားပါသည်။ ပစ္စည်း၏ ကုန်ကျစရိတ်တွင် စီမံအုပ်ချုပ်သူ၏ ရည်ရွယ်ထားသည့် နေရာဒေသနှင့် အခြေအနေသို့ ရောက်ရှိအောင် ပြုလုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော အသုံးစရိတ်များအားလုံးပါဝင်သည်။

နောက်ဆက်တွဲကုန်ကျစရိတ်များကို စာရင်းရေးသွင်းရာတွင် ပစ္စည်း၏ကုန်ကျစရိတ်ကို တိတိကျကျ တိုင်းတာနိုင်သောအခါနှင့် ပစ္စည်းနှင့်သက်ဆိုင်သော အနာဂတ်စီးပွားရေးအကျိုးကျေးဇူးများ ကုမ္ပဏီအတွင်းသို့ စီးဝင်လာနိုင်ဖွယ်ရှိသောအခါတို့တွင်သာလျှင် အသားတင်သင့်ငွေပမာဏ (သို့မဟုတ်) သီးခြားရပိုင်ခွင့်အနေဖြင့် စာရင်းဖော်ဆောင်ပါသည်။ အစားထိုးလဲလှယ်လိုက်သော ပစ္စည်းအစိတ်အပိုင်း၏ အရင်းအရ တန်ဖိုးငွေကို ပယ်ဖျက်ပေးပါမည်။ အခြားပြင်ဆင်စရိတ်နှင့် ပြုပြင် ထိန်းသိမ်းရေး စရိတ်များ အားလုံးကို သက်ဆိုင်ရာကာလ၏ အရှုံး၊ အမြတ်တွင် ကျခံရပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ်မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

Lease (Right of Use Assets)

ငှားရမ်းခြင်းဆိုသည်မှာ ပစ္စည်းတစ်ခုအား Lessor (ပိုင်ရှင်) နှင့် Lessee (ငှားရမ်းသုံးစွဲသူ) များ ကြားတွင် ချုပ်ဆိုသော သဘောတူညီချက်တစ်ခု သို့မဟုတ် သဘောတူညီချက်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ ယင်း အခြေခံပိုင်ဆိုင်မှု (ပစ္စည်း) သတ်မှတ်ကာလအတွင်း အသုံးပြုခွင့်၊ အသုံးချခွင့် (Right to Use) အတွက် ပေးချေရန်လိုအပ်သောအဖိုးစားနားကို ဖော်ပြထားသည့် စာချုပ်ဖြစ်ပါသည်။

အသုံးပြုခွင့်ပိုင်ဆိုင်မှုဆိုသည်မှာ Lessee (ငှားရမ်းသုံးစွဲသူ)သည် စာချုပ်သက်တမ်းအတွင်း အခြေခံပိုင်ဆိုင်မှု (ပစ္စည်း) ကို အသုံးပြုခွင့်ရှိမှုကို ကိုယ်စားပြုသော ပိုင်ဆိုင်မှုဖြစ်သည်။

Lease Liability ဆိုသည်မှာ အနာဂတ်ငှားရမ်းခပေးချေမှု၏ လက်ရှိတန်ဖိုးဖြစ်သည်။

တန်ဖိုးလျော့ကို Straight-line method ဖြင့် တွက်ချက်၍ တန်ဖိုးလျော့ပမာဏကို ခန့်မှန်းအသုံးဝင် သက်တမ်း နှစ်(၅၀) သတ်မှတ်ခဲ့ကြပါသည်။

ကုမ္ပဏီသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် ကနဦးနှစ်(၅၀) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ဖြင့် တိုးချဲ့နှစ် (၂၀)ဖြင့် ငှားရမ်းချုပ်ဆိုထားပါသည်။

Thilawa Port Area Plot No. 29

သီလဝါ ဆိပ်ကမ်းဒေသ အမှတ် ၂၉ နှင့် ဆက်စပ်လျက်ရှိသော ကုန်ကျစရိတ်တစ်ခုဖြစ်သည်။ ၎င်းသည် အသုံးပြုခွင့်ပိုင်ဆိုင်မှု (Right of Use Asset) နှင့် ဆက်စပ်လျက်ရှိပြီး အမှတ် ၂၉ နေရာအတွက် ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများအတွက် ပေးချေထားသည့်ကုန်ကျစရိတ်များပါဝင်ပါသည်။

တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ the straight-line method ဖြင့် တွက်ချက်ထားပါသည်။ ခန့်မှန်းအသုံးဝင်မှုအပေါ်တွင် အခြေပြုတန်ဖိုးလျော့ရာခိုင်နှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသုံးပြုခွင့်ပိုင်ဆိုင်မှု (Right of Use Assets) (၅၀ နှစ်)	၂ %
Thilawa Port Area Plot No. 29	-
Thilawa Port Warehouse Plot No. 29	-
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ (၁၀ နှစ်)	၁၀ %



၂.၃ Financial Instruments

အမြတ်ဝေစုကို ရပိုင်ခွင့်ပေါ်ပေါက်သည့်အခါ စာရင်းဖော်ဆောင်ပါသည်။ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိလာသည့် အမြတ်ဝေစု များအား other comprehensive income တွင် စာရင်းရေးသွင်းဖော်ပြပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

ဘဏ္ဍာနှစ်ကာလအတွင်း အစုရှယ်ယာရှင်ချေးငွေသည် ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။ ၎င်း၏ ချေးငွေမှ ဖြစ်ပေါ်လာသည့် အတိုးဝင်ငွေကို အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းသည်။

၂.၄ နိုင်ငံခြားငွေအား ပြောင်းလဲသတ်မှတ်ခြင်း

၁။ လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့် စာရင်းတင်ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေး ဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (the “Functional Currency”) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းကို ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေးပမာဏ ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

၂။ လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင်ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းများနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရာတွင်သော်လည်းကောင်း၊ ၎င်းနိုင်ငံခြား ငွေများကို စာရင်းရှင်းလင်းရာမှာတွင်သော်လည်းကောင်း ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်းပါသည်။



၂.၅ ရင်းနှီးမြှုပ်နှံမှုများ

၁။ ကုမ္ပဏီသည် Myanmar Thilawa SEZ Holdings Public Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှုအား စာရင်းရေးသွင်းရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း စာရင်းရေးသွင်းထားပါသည်။ ၃၀.၉.၂၀၂၅ တွင် ရှယ်ယာဈေးကွက်ပေါက်ဈေးမှာ ရှယ်ယာတစ်ခုလျှင် ၃,၄၀၀ ကျပ်ဖြစ်သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့ ဘဏ္ဍာရေးကုန်ဆုံးချိန်တွင် ဖြစ်ပေါ်လျက်ရှိသော တန်ဖိုးတိုးလာမှု (fair value gain) ကျပ်သန်းပေါင်း ၆၆၅ ကို အစုရှယ်ယာများအောက်တွင် ရင်းနှီးမြှုပ်နှံမှု ပြန်လည်တန်ဖိုး ဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်တမ်းတင်ထားသည်။

၂။ ကုမ္ပဏီသည် Myanmar National Telecom Holdings Public Ltd.တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေပမာဏ အတိုင်း စာရင်းရေးသွင်းခြင်းဖြစ်ပါသည်။

၃။ ကုမ္ပဏီသည် Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေ ပမာဏ အတိုင်း စာရင်းရေးသွင်းခြင်းဖြစ်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

၄။ ကုမ္ပဏီသည် Myanmar Agro Alliance Terminal Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။
၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေပမာဏ အတိုင်း စာရင်းရေးသွင်း
ထားခြင်းဖြစ်ပါသည်။

၂.၆ ကုန်လက်ကျန်များ

ကုန်လက်ကျန်များကို ကုန်ကျစရိတ်နှင့် ရောင်းချလျှင်ရနိုင်မည့် အသားတင် ကုန်ရောင်းရငွေတို့
အတွက် နည်းရာ ပမာဏဖြင့် တန်ဖိုးသင့်ရန်ဖြစ်ပါသည်။

ကုန်ကျစရိတ်တွင် ဝယ်ယူမှုကုန်ကျစရိတ်၊ ပြောင်းလဲခြင်းကုန်ကျစရိတ်နှင့် ကုန်ပစ္စည်းများအား
လက်ရှိတည်နေရာ သို့ ရောက်အောင် ဖြစ်ပေါ်ခဲ့သော "အခြားကုန်ကျစရိတ်များ" ပါဝင်သည်။

အသားတင်ရောင်းရငွေ ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပြီးဆုံးမှုအတွက် ခန့်မှန်း
ကုန်ကျ စရိတ်နှင့် ပုံသေမဟုတ်သော အရောင်းကုန်ကျစရိတ်တို့ကို နှုတ်ပြီးကျန်ရှိမည့် ခန့်မှန်း ရောင်းဈေး
ဖြစ်ပါသည်။

လက်ရှိဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းပါ ကုန်ပစ္စည်းတန်ဖိုးအား Cost တန်ဖိုးဖြင့် တန်ဖိုး
သတ်မှတ်ခဲ့ပါသည်။

၂.၇ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များတွင် လက်ဝယ်ရှိ ငွေသားလက်ကျန်နှင့် ဘဏ်ရှိ
ငွေလက်ကျန်များ ပါဝင်ပါသည်။

၂.၈ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများကို ကနဦးတွင် မျှတသောတန်ဖိုး (fair value) ဖြင့် စာရင်း
ရေးသွင်း ပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းနှစ်တွင် လျော့ချပြီးတန်ဖိုးမှ
ပျက်စီးဆုံးရှုံးမှုအတွက် လျာထားသောတန်ဖိုးကို နှုတ်၍ စာရင်းသယ်ဆောင်ပါသည်။ ပြန်၍မရနိုင်သော
ခန့်မှန်းပမာဏအတွက် သင့်လျော်သော ခွင့်ပြုချက်ဖြင့် ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများတွင် လျော့ချ
ရပါသည်။

၂.၉ ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများကို ကနဦးတွင် မျှတသောတန်ဖိုး (fair value) ဖြင့် စာရင်း
ရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီး
တန်ဖိုးဖြင့် စာရင်းသယ်ဆောင်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

၂.၁၀ လျာထားငွေများ

ကုမ္ပဏီသည် အတိတ်နှစ်အဖြစ်အပျက်များ၏ အကျိုးရလဒ်အတွက် လက်ရှိတွင်ဥပဒေအရ တာဝန်ရှိသော (သို့မဟုတ်) အပြုသဘောဆောင်၍ ပေးရန်တာဝန်ရှိငွေများကို လျာထားငွေများအဖြစ် စာရင်းသွင်းပါသည်။ ပေးရန်တာဝန်ရှိသောငွေများကို ပေးချေရန်အတွက် လုပ်ငန်း၏ အရင်းအမြစ်များ စီးထွက်ရန်အလားအလာရှိပြီး ပေးချေရမည့် ပမာဏကို တိကျသေချာစွာ ခန့်မှန်းနိုင်ရမည်။ အနာဂတ် လုပ်ငန်း၏ဆောင်ရွက်ချက် ဆုံးရှုံးမှုများကို လျာထားငွေများအဖြစ် မသတ်မှတ်ပါ။

၂.၁၁ ဝင်ငွေ

လုပ်ဆောင်ချက်နှင့် ဆက်စပ်နေသော စီးပွားရေး အကျိုးအမြတ်များ ကုမ္ပဏီထံသို့ စီးဝင်ရန် အလားအလာ ရှိသည့်အခါမှသာ ဝင်ငွေကို စာရင်းဖော်ဆောင်သည်။ ဝင်ငွေသတ်မှတ်ရာတွင် ရရှိထားသော သို့မဟုတ် ရရန်ရှိသည့် အဖိုးစားနားဖြင့် တိုင်းတာသည်။

၁။ ကုန်ရောင်း

ကုန်ရောင်းခြင်းမှ ရရှိသောဝင်ငွေကို ကုန်ပစ္စည်းကို လွှဲအပ်ပြီးဝယ်ယူသူက လက်ခံရရှိပြီးနောက် စာရင်းဖော် ဆောင်ပါသည်။

၂။ အတိုးဝင်ငွေ

ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အပ်နှံငွေများမှ အတိုးရရန်သေချာမှသာ အတိုးရငွေများကို စာရင်း ဖော်ဆောင်ပါသည်။

၃။ အမြတ်ဝေစု

အမြတ်ဝေစုကို ရပိုင်ခွင့်ပေါ်ပေါက်သည့်အခါ စာရင်းဖော်ဆောင်ပါသည်။



၂.၁၂ ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

သာမန်အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစားသတ်မှတ်ထား ပါသည်။ သာမန်အစုရှယ်ယာ ထုတ်ပေးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စရိတ်များကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များမှ နှုတ်၍ စာရင်းဖော်ဆောင်ပါသည်။ ကျသင့်အခွန်မှန်သမျှ နှုတ်ပြီးသော အသားတင် ဖြစ်ပါသည်။

၂.၁၃ အမြတ်ဝေစုများ

ကုမ္ပဏီ၏အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုများပေးရန် သဘောတူခွင့်ပြုပြီးသည့်အခါမှသာ အမြတ်ဝေစုများကို စာရင်းရေးသွင်းသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

၂.၁၄ အသုံးစရိတ်

အသုံးစရိတ်များအား အရှုံးအမြတ်စာရင်းတွင် Accrual basis ဖြင့် စာရင်းဖော်ပြထားသည်။

၂.၁၅ ဝင်ငွေခွန်များ

တည်ဆဲအခွန်ဥပဒေများနှင့်အညီ အမြတ်ဖြစ်ပေါ်သည့် ကာလအတွင်း အမြတ်ငွေပေါ်တွင် ပေးဆောင် ရမည့် ဝင်ငွေခွန်ကို ကုန်ကျစရိတ်အဖြစ် စာရင်းဖော်ဆောင်ပါသည်။

၂.၁၆ ရှယ်ယာတစ်စု၏ ဝင်ငွေ

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေကို ဘဏ္ဍာရေးနှစ်/ ကာလအတွင်း ကုမ္ပဏီ၏ အစုရှင်များသို့ ခွဲဝေပေးရသော အမြတ်ကို အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာအရေအတွက်ဖြင့် စားပြီး တွက်ချက်ထားပါသည်။

မြန်မာကျပ်ငွေ

	<u>၂၀၂၅ ခုနှစ်</u> <u>စက်တင်ဘာလ (၃၀) ရက်</u>	<u>၂၀၂၄ ခုနှစ်</u> <u>စက်တင်ဘာလ (၃၀) ရက်</u>
အစုရှင်များသို့ ခွဲဝေပေးရသော အသားတင်အမြတ်	၂,၆၀၇,၆၂၁,၃၃၁/-	(၇၃,၀၀၆,၆၆၄/-)
အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာ	၁၀,၀၆၀,၃၅၀	၁၀,၀၆၀,၃၅၀
အရေအတွက်		
ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေ	၂၅၉.၂၀	(၇.၂၆)

၂.၁၇ ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ

အောက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်မှုများသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများ အကြားတွင် သဘောတူညီချက်များနှင့်အညီ ပေါ်ပေါက်ခဲ့ပါသည်။

၁။ နှစ်/ကာလကုန် စာရင်းလက်ကျန် (ကျပ်)	<u>၂၀၂၅ ခုနှစ်</u> <u>စက်တင်ဘာလ (၃၀) ရက်</u>	<u>၂၀၂၄ ခုနှစ်</u> <u>မတ်လ (၃၀) ရက်</u>
ပေးရန်ရှိစာရင်း (Related Parties*)	-	၁၃၀,၀၀၀,၀၀၀/-

၃။ အရေးပါသောစာရင်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များနှင့်အညီ ခန့်မှန်းချက်များ

နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရာတွင် စီမံခန့်ခွဲရာတွင် တာဝန်ရှိသူများသည် စာရင်းကာလတစ်ခုစီ ကုန်ဆုံးသည့်အချိန်တွင် အစီရင်ခံစာပါ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေများ၊ အသုံးစရိတ်များနှင့် အလားအလာရှိသော ပေးရန်တာဝန်များ၏ ဖော်ပြချက်ကို အကျိုးသက်ရောက်စေသော ခန့်မှန်းခြေများနှင့် ယူဆချက်များကို ပြုလုပ်ရပါသည်။ သို့ရာတွင် ထိုခန့်မှန်းခြေများနှင့် ယူဆချက်များ၏ မသေချာမရောရာမှုကြောင့် အနာဂတ်ကာလများတွင် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်၏ သယ်ဆောင်တန်ဖိုးကို အရေးပါသော စာရင်းညှိနှိုင်းမှုတစ်ခု ပြုလုပ်ရန် လိုအပ်စေနိုင်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

၄။ FINANCIAL RISK MANAGEMENT

ကုမ္ပဏီ၏ financial risk management မူဝါဒသည် ၎င်း၏ risk များကို စီမံခန့်ခွဲရာတွင် လုံလောက်သော ဘဏ္ဍာရေးအရင်းအမြစ်များသည် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိကြောင်း သေချာစေရန် ဖြစ်သည်။ ကုမ္ပဏီမှ ရင်ဆိုင်ရသော financial risk များ၏ အဓိကနယ်ပယ်များနှင့် ယင်း risk များနှင့် ပတ်သက်သည့် မူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

(၁) Foreign exchange risk

အစီရင်ခံသည့်ကာလအတွင်း Foreign exchange risk မရှိပါ။ ကုမ္ပဏီသည် နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်း အတက်အကျအတွက် မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုများ ရှောင်ရှားရန် နိုင်ငံခြားငွေကြေးဖြင့် ထားရှိသော ဘဏ်လက်ကျန်ကို အနည်းဆုံးဖြစ်စေရန် လျော့ချခဲ့ ပါသည်။

(၂) Credit risk

စာရင်းတင်ထားသည့် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ဆက်နွယ်သည့် အများဆုံး credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ငွေပမာဏ (carrying amount) ဖြစ်ပါသည်။ သို့သော် ကုမ္ပဏီသည် ယင်း risk ကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် မူဝါဒများ ချမှတ်ထားပြီး ဖြစ်ပါသည်။

(၃) Market risk

ကုမ္ပဏီသည် ရန်ကုန်မြို့တွင် လုပ်ငန်းများဆောင်ရွက်နေပြီး ဈေးကွက်ဆိုင်ရာ ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်းသည့် စွန့်စားမှု တစ်စုံတစ်ရာ မရှိပါ။

(၄) Liquidity and cash flow risk

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်း အတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများမှ လုံလောက်မှု ရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီမှ စောင့်ကြည့် ထိန်းသိမ်းထားရှိပါသည်။

၅။ CAPITAL MANAGEMENT

ကုမ္ပဏီသည် မတည်ငွေရင်းများ စီမံခန့်ခွဲရာတွင် ထားရှိသော အဓိကရည်ရွယ်ချက်များမှာ လုံလောက်သော လုပ်ငန်းလည်ပတ်ငွေကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး လုပ်ငန်းစဉ်ဆက်မပြတ် ဆက်လက်လုပ် ဆောင်နိုင်ရန် ဖြစ်ပါသည်။ ကုမ္ပဏီသည် ၎င်း၏ ရင်းနှီးငွေဖွဲ့စည်းမှုများကို စီမံခန့်ခွဲပြီး ၎င်း၏ ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးရန်စေ့ရောက်သည့်အခါ ပေးချေနိုင်ရန် သေချာမှုရှိစေရန် ဆောင်ရွက် သည်။

၆။ AMOUNT DUE TO DIRECTORS/SHAREHOLDERS

ဒါရိုက်တာများ/ရှယ်ယာရှင်များသို့ ပေးဆောင်ရန် ကျန်ရှိသော ငွေပမာဏသည် အာမခံမဲ့၊ အတိုးမဲ့ဖြစ်ပြီး တောင်းဆိုသည့်အချိန်တွင် ပေးဆောင်နိုင်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

၇။ အခွန်မလျာထားမီအသားတင်အမြတ်

သင့်ငွေ (ကျပ်)

<u>၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက် မှ</u>	<u>၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက် မှ</u>
<u>၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်</u>	<u>၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်</u>

အခွန်မလျာထားမီအသားတင်အမြတ်

၃,၃၄၃,၁၀၄,၂၇၁/-

(၇၃,၀၀၆,၆၆၄/-)



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)

အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

မှတ်စု			မြန်မာကျပ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်	မြန်မာကျပ် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်
	ပုံသေပိုင်ပစ္စည်း	မူရင်းတန်ဖိုး	အသားတင်တန်ဖိုး	အသားတင်တန်ဖိုး
၈	ပိုင်ဆိုင်မှုများကို အသုံးပြုပိုင်ခွင့်	၁,၄၂၆,၇၆၈,၅၄၉	၂၇၁,၀၈၆,၀၂၇	၁,၁၅၅,၆၈၂,၅၂၂
	Thilawa Port Area Plot No. 29	၁,၃၈၇,၇၁၂,၅၀၀	-	၁,၃၈၇,၇၁၂,၅၀၀
	Thilawa Port Warehouse Plot No.	၄,၇၅၁,၄၂၂,၉၀၁	-	၄,၇၅၁,၄၂၂,၉၀၁
	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	၁၄၅,၅၀၀	၁၄၅,၄၉၉	-
		၇,၅၆၄,၀၄၉,၄၅၀	၂၇၁,၂၃၁,၅၂၆	၂,၃၈၆,၀၀၉,၇၀၈

၉ ရင်းနှီးမြှုပ်နှံမှု - Myanmar Thilawa SEZ Holding Co.,Ltd

ရင်းနှီးမြှုပ်နှံမှု - Myanmar Thilawa SEZ Holding Co.,Ltd		၁,၉၀၀,၀၀၀,၀၀၀	၁,၉၀၀,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-May-2017	၅,၈၉၀,၀၀၀,၀၀၀	၅,၈၉၀,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-May-2018	(၂,၃၇၅,၀၀၀,၀၀၀)	(၂,၃၇၅,၀၀၀,၀၀၀)
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	30-Sep-2019	၂,၃၇၅,၀၀၀,၀၀၀	၂,၃၇၅,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	30-Sep-2020	(၇၆၀,၀၀၀,၀၀၀)	(၇၆၀,၀၀၀,၀၀၀)
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	30-Sep-2021	(၉၅၀,၀၀၀,၀၀၀)	(၉၅၀,၀၀၀,၀၀၀)
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-Mar-2022	(၈၅၅,၀၀၀,၀၀၀)	(၈၅၅,၀၀၀,၀၀၀)
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2023	၆၆၅,၀၀၀,၀၀၀	၆၆၅,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-Mar-2024	(၃၈၀,၀၀၀,၀၀၀)	(၃၈၀,၀၀၀,၀၀၀)
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2025	၂၈၅,၀၀၀,၀၀၀	၂၈၅,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	30-Sep-2025	၆၆၅,၀၀၀,၀၀၀	-
		၆,၄၆၀,၀၀၀,၀၀၀	၅,၇၉၅,၀၀၀,၀၀၀

၁၀ ရင်းနှီးမြှုပ်နှံမှု - Myanmar National Telecom Holdings Public Ltd

ရင်းနှီးမြှုပ်နှံမှု - Myanmar National Telecom Holdings Public Ltd		၂,၉၂၄,၅၈၃,၅၆၂	၂,၉၂၄,၅၈၃,၅၆၂
		၂,၉၂၄,၅၈၃,၅၆၂	၂,၉၂၄,၅၈၃,၅၆၂

၁၁ ရင်းနှီးမြှုပ်နှံမှု - MKSH Public Co.,Ltd

ရင်းနှီးမြှုပ်နှံမှု - MKSH Public Co.,Ltd		၁၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀
		၁၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀

၁၂ ရင်းနှီးမြှုပ်နှံမှု - Myanmar Agro Alliance Terminal Co.,Ltd

ရင်းနှီးမြှုပ်နှံမှု - Myanmar Agro Alliance Terminal Co.,Ltd		၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
		၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀

၁၃ ကုန်လက်ကျန်

ပြောင်းဆန်		-	၇,၈၅၃,၉၈၂,၆၅၃
		-	၇,၈၅၃,၉၈၂,၆၅၃

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

မှတ်စု	မြန်မာကျပ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်	မြန်မာကျပ် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်
၁၄ <u>ဘဏ်အာမခံ</u>		
ဘဏ်အာမခံ	၆၅၈,၂၆၃,၈၀၈	၆၅၈,၂၆၃,၈၀၈
	<u>၆၅၈,၂၆၃,၈၀၈</u>	<u>၆၅၈,၂၆၃,၈၀၈</u>
၁၅ <u>ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ</u>		
ငွေလက်ကျန်	၃,၁၇၆,၉၆၀,၃၈၂	၂,၉၆,၇၆၃,၈၆၈
ဘဏ်လက်ကျန် (မြန်မာကျပ် - CB Special SMZ)	၆,၀၆၈,၄၃၂,၁၅၅	၅၇၁,၅၄၇,၆၆၃
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Saving HO)	၇၃၂,၈၆၀,၃၄၀	၇၀၄,၄၀၂,၄၆၀
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Current For Saving)	၁,၃၇၅	၅၀၀
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Call)	၄၆၂,၈၁၅,၂၇၅	၉၈,၃၇၀,၉၅၈
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Saving SMZ)	၁၅,၉၅၃,၉၄၀	၁၅,၄၂၂,၀၃၈
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Current For Saving SMZ)	၁,၀၀၀	-
ဘဏ်လက်ကျန် (မြန်မာကျပ် - MCB-Call)	၉၇၆,၈၃၇	၉၄၃,၂၄၅
ဘဏ်လက်ကျန် (မြန်မာကျပ် - MCB-Current)	၉,၇၅၀	၉,၇၅၀
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Call-Pathein)	၄,၂၆၇,၇၀၂	၄,၁၂၀,၉၄၂
ဘဏ်လက်ကျန် (မြန်မာကျပ် -A-Bank-Saving-BAK))	၁၂,၆၇၅,၅၃၈	၁၁,၉၇၅,၄၇၃
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Current)	၁၀,၀၀၀	၁၀,၀၀၀
ဘဏ်လက်ကျန် (ဒေါ်လာ - CB Bank)	၈,၄၁၈,၂၂၈	၈,၄၁၈,၂၂၈
ဘဏ်လက်ကျန် (ဒေါ်လာ - MFTB Bank)	၂၃၁,၀၀၀	၂၃၁,၀၀၀
	<u>၁၀,၄၈၃,၆၁၃,၅၂၀</u>	<u>၁,၇၁၂,၂၁၆,၁၂၄</u>
ဘဏ်အာမခံ	(၆၅၈,၂၆၃,၈၀၈)	(၆၅၈,၂၆၃,၈၀၈)
ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	<u>၉,၈၂၅,၃၄၉,၇၁၂</u>	<u>၁,၀၅၃,၉၅၂,၃၁၆</u>
၁၆ <u>အခြားပေးရန်ရှိ (အမြတ်ဝေစု)</u>		
စာရင်းဖွင့်လက်ကျန်	၆၁,၆၅၆,၅၀၀	၁၃၆,၄၈၇,၅၀၀
အမြတ်ခွဲဝေပေးခြင်း	-	၅၀၃,၀၁၇,၅၀၀
နှစ်အတွင်းစာရင်းညှိနှိုင်းချက်	-	-
နှစ်အတွင်းပေးချေခြင်း	(၁,၄၅၀,၀၀၀)	(၅၇၇,၈၄၈,၅၀၀)
	<u>၆၀,၂၀၆,၅၀၀</u>	<u>၆၁,၆၅၆,၅၀၀</u>
၁၇ <u>ဝင်ငွေခွန်လျာထားချက်များ</u>		
စာရင်းဖွင့်လက်ကျန်	၁၀၁,၅၁၆,၅၈၆	(၁,၅၂၃,၂၉၂)
နှစ်အတွင်း ဝင်ငွေခွန်	၇၃၅,၄၈၂,၉၄၀	၁၀၁,၅၁၆,၅၈၇
အခွန်ပေးခြင်း	-	(၁,၆၄၈,၃၁၁)
ယခင်နှစ်များအတွက် စာရင်းညှိနှိုင်းချက်	-	၃,၁၇၁,၅၉၂
	<u>၈၃၆,၉၉၉,၅၂၆</u>	<u>၁၀၁,၅၁၆,၅၈၆</u>

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်

မှတ်စု		မြန်မာကျပ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်	မြန်မာကျပ် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်
၁၈	<u>ပေးရန်ရှိသောလုပ်ငန်းစဉ်</u>		
	ပေးရန်ရှိ - Warehouse Construction (324,876.51/- * 4,112.4/-)	၁,၃၃၆,၀၂၂,၁၆၀	-
		<u>၁,၃၃၆,၀၂၂,၁၆၀</u>	<u>-</u>
၁၉	<u>ပေးရန်ရှိသည့်စရိတ်များ</u>		
	စာရင်းစစ်ဆေးခ	-	၄,၉၂၅,၀၀၀
	ပေးရန်ရှိ လှူဒါန်းငွေ	-	၁၀၀,၀၀၀,၀၀၀
	ပေးရန်ရှိ ဘဏ်စရိတ်	၁၀,၀၀၀	၁၀,၀၀၀
	ပေးရန်ရှိ YSX အသုံးစရိတ်	-	၆၄၅,၅၃၉
	ပေးရန်ရှိစာရင်း (Related Parties*)	-	၁၃၀,၀၀၀,၀၀၀
		<u>၁၀,၀၀၀</u>	<u>၂၃၅,၅၈၀,၅၃၉</u>



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

မှတ်စု	မြန်မာကျပ်	
	၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက် မှ	၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက် မှ
	၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀)ရက်	၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်
၂၀ ဝင်ငွေ		
ပြည်တွင်းအရောင်း (ပြောင်းစေ့)	၁၁,၇၃၇,၆၁၀,၇၂၀	၄၇၉,၃၄၈,၆၉၂
ပြည်တွင်းအရောင်း (မတ်ပဲ)		-
	<u>၁၁,၇၃၇,၆၁၀,၇၂၀</u>	<u>၄၇၉,၃၄၈,၆၉၂</u>
၂၁ ကုန်ရောင်းစရိတ်များ		
စာရင်းဖွင့်ကုန်လက်ကျန်	၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇
ပဲအဝယ်စာရင်း (ပဲတီစိမ်း)	-	-
ပဲကုန်ကျစရိတ်	-	-
ပြောင်းစေ့ ကုန်ကျစရိတ်	၁၉,၅၅၈,၇၄၀	၅၃,၄၈၁,၇၀၄
ဂိုဒေါင်စရိတ်	၅၃၄,၄၃၆,၃၀၇	-
စာရင်းပိတ်ကုန်လက်ကျန်	-	(၉,၃၉၂,၃၇၅,၂၉၁)
	<u>၈,၄၀၇,၉၇၇,၇၀၀</u>	<u>၄၅၃,၄၈၃,၇၄၀</u>
၂၂ အခြားဝင်ငွေ		
ဘဏ်အတိုးရငွေ	၈၈,၁၀၉,၁၈၉	၃၄,၉၀၄,၈၈၁
MNTH အတိုးရငွေ	၆,၇၀၈,၁၈၂	
အိတ်ခွဲရောင်းရငွေ		၁၄,၇၃၉,၉၄၄
	<u>၉၄,၈၁၇,၃၇၁</u>	<u>၄၉,၆၄၄,၈၂၅</u>
၂၃ စီမံခန့်ခွဲရေးနှင့် အထွေထွေစရိတ်		
စာရင်းစစ်ကုန်ကျစရိတ်	-	-
နှစ်ပတ်လည် အထွေထွေအစည်းအဝေးစရိတ်	-	၆၄၇,၉၇၀
YSX အစည်းအဝေးကုန်ကျစရိတ်	-	၅၉,၃၀၈,၆၀၀
ကြော်ငြာစရိတ်	-	၂၃၀,၀၀၀
ဘဏ်စရိတ်နှင့် ဘဏ်အာမခံကြေး	၅၀,၇၀၀	၁၆,၂၀၀
ပုံနှိပ်ခြင်းနှင့် စာရေးကိရိယာ	၄၀,၀၀၀	၂၃၇,၆၅၀
လျှူဒါန်းမှုစရိတ် (ရေဘေးအလှူ)	-	၁၀,၀၀၀,၀၀၀
အထွေထွေစရိတ်	၁၇၅,၀၀၀	၁,၄၃၅,၆၀၀
အသင်းဝင်ကြေးနှင့် လိုင်စင်ကြေး	၃၀၅,၀၀၀	၁၄၅,၀၀၀
လစာနှင့် လုံခြုံရေးစရိတ်	၂၀,၈၄၀,၀၀၀	၁၂,၇၀၀,၀၀၀
ဖုန်းနှင့် အင်တာနက်စရိတ်	၉၁၇,၀၀၀	၄,၇၇၇,၀၀၀
တန်ဖိုးလျှော့စရိတ် (Finance Lease)	၁၄,၂၆၇,၆၈၅	၁၄,၂၆၇,၆၈၅
တန်ဖိုးလျှော့စရိတ်		-
	<u>၃၆,၅၉၅,၃၈၅</u>	<u>၁၀၃,၇၆၅,၇၀၅</u>

၂၄ ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း

ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန် အတည်ပြုခဲ့ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်

ပုံသေပိုင်ပစ္စည်းစာရင်း

နောက်ဆက်တွဲဇယား(၁)

စဉ်	အကြောင်းအရာ	တန်ဖိုးလျော့ ရာခိုင်နှုန်း	မူရင်းတန်ဖိုး			တန်ဖိုးလျော့စရိတ်			အသားတင်တန်ဖိုး
			စာရင်းဖွင့်လက်ကျန်	အသစ်ဝယ်ခြင်း	စာရင်းပိတ်လက်ကျန်	စာရင်းဖွင့်လက်ကျန်	နှစ်အတွင်း တန်ဖိုးလျော့	စာရင်းပိတ်လက်ကျန်	
	<u>ပုံသေပိုင်ပစ္စည်း</u>								
၁	ငှားရမ်းထားသော မြေ (Right of Use Assets)	၂%	၁,၄၂၆,၇၆၈,၅၄၉	-	၁,၄၂၆,၇၆၈,၅၄၉	၂၅၆,၈၁၈,၃၄၂	၁၄,၂၆၇,၆၈၅	၂၇၁,၀၈၆,၀၂၇	၁,၁၅၅,၆၈၂,၅၂၂
၂	Thilawa Port Area Plot No. 29		၁,၂၁၆,၀၅၉,၅၀၀	၁၇၁,၆၅၃,၀၀၀	၁,၃၈၇,၇၁၂,၅၀၀	-	-	-	၁,၃၈၇,၇၁၂,၅၀၀
၃	Thilawa Port Warehouse Plot No. 29		-	၄,၇၅၁,၄၂၂,၉၀၁	၄,၇၅၁,၄၂၂,၉၀၁	-	-	-	၄,၇၅၁,၄၂၂,၉၀၁
၄	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	၁၀%	၁၄၅,၅၀၀	-	၁၄၅,၅၀၀	၁၄၅,၄၉၉	-	၁၄၅,၄၉၉	၁
			၂,၆၄၂,၉၇၃,၅၄၉	၄,၉၂၃,၀၇၅,၉၀၁	၇,၅၆၆,၀၄၉,၄၅၀	၂၅၆,၉၆၃,၈၄၁	၁၄,၂၆၇,၆၈၅	၂၇၁,၂၃၁,၅၂၆	၇,၂၉၄,၈၁၇,၉၂၃

